

# Melbourne Airport Environs Overlay

Melbourne Airport Environs Overlay ဆိုသည်မှာ အဘယ်နည်း ၎င်းသည် ကျွန်ုပ်၏ အိမ်အဆောက်အအုံအား မည်ကဲ့သို့ သက်ရောက်မှု ရှိမည်နည်း။

The Melbourne Airport Environs Overlay (MAEO) ဆိုသည်မှာ ဗစ်တိုးရီးယားပြည်နယ် အစိုးရက ၂၀၀၇ ခုနှစ်၌ အစပျိုးလိုက်သည့် စီမံရေး ထိန်းချုပ်မှုတစ်ရပ်ဖြစ်သည်။ မဲလ်ဘုန်း လေယာဉ်ကွင်း အနီးတစ်ဝိုက်ရှိ အိမ်အဆောက်အအုံများအပေါ် ဆူညံသံ သက်ရောက်မှုများအား ကန့်သတ်ပေးရန်ဖြစ်ပါသည်။

The MAEO တွင် ၂၀၁၈ ခုနှစ် မဲလ်ဘုန်း လေဆိပ် မဟာ အစီအစဉ်၌ စီစဉ်ထားသည့် လေယာဉ်ပြေးလမ်း-လေးခုကို ရေးဆွဲထားပါသည်။ အသစ်မွမ်းမံပြင်ဆင်ရေးဆွဲထားသည့် MAEO အနေဖြင့် ယခင်ကထက် ပိုမိုများပြားသော အိမ်အဆောက်အအုံများနှင့် သက်ဆိုင်လိမ့်မည်ဖြစ်သည်။ ကောင်စီနယ်မြေတစ်ဝိုက်ရှိ ရပ်ကွက်များဖြစ်သည့် Brimbank, Hume, Melton, Moonee Valley, Moreland နှင့် Whittlesea တို့နှင့် သက်ဆိုင်ပါသည်။

အကယ်၍ MAEO သည် သင့် အိမ်အဆောက်အအုံနှင့် သက်ဆိုင်လျှင် ၎င်းသည် သင့်မြေကွက်ပေါ်၌ သင် လုပ်နိုင်သည့်အရာကို ထိခိုက်နိုင်ပါသည်။ ဆောက်လုပ်ပြီးစီးပြီးဖြစ်သည့် မည်သည့် အဆောက်အအုံကိုမဆို ပြန်လည်ပြုပြင်တိုးချဲ့၍ မရပါ။ အကယ်၍ သင် အသစ် အသုံးပြုခြင်း သို့မဟုတ် တိုးချဲ့ဆောက်လုပ်ခြင်းကို စီစဉ်နေလျှင် သင့် တိုးချဲ့ဆောက်လုပ်ခြင်းကို MAEO က မည်ကဲ့သို့ ထိခိုက်နိုင်ကြောင်း သင့် ဒေသ ကောင်စီနှင့် စကားပြောဆိုပါ။ အကန့်အသတ်ရှိသော ခြင်းချက်များကို သက်တမ်းတည်ရှိသည့် ဆောက်လုပ်ရေး ပါမစ်များနှင့် တင်သွင်းထားပြီးဖြစ်သည့် အစီအစဉ် ပါမစ် လျှောက်လွှာများအတွက် သက်ဆိုင်ပါသည်။

အနာဂတ် မဲလ်ဘုန်း လေဆိပ် မဟာ အစီအစဉ်များကို လိုက်ဖက်စေရန် MAEO ကို ပြန်လည်မွမ်းမံပြင်ဆင်နိုင်ပါသည်။ ဤ MAEO မွမ်းမံပြင်ဆင်မှုအားဖြင့် သက်ရောက်မှု မခံရသော အချို့ အိမ်အဆောက်အအုံများသည် အနာဂတ် ပြန်လည်မွမ်းမံပြင်ဆင်မှုကြောင့် သက်ရောက်မှု ရှိကောင်းရှိနိုင်ပါသည်။



အကယ်၍ သင် ဘာသာပြန်နှင့် စကားပြန် အကူအညီ လိုအပ်လျှင် ကျေးဇူးပြု၍ ဘာသာပြန်နှင့်စကားပြန် ဌာန (Translating and Interpreting Service (TIS)) ကိုဆက်သွယ်ပါ။ TIS National ဖုန်း 131 450 (ဩစတြေးလျနိုင်ငံအတွင်း) ကို ဆက်သွယ်ပါ သို့မဟုတ် ဝက်ဘ်ဆိုက် [www.tisnational.gov.au](http://www.tisnational.gov.au) တွင်ကြည့်ပါ။